



Credit to : IFRC

ကြက်ခြေနီသတင်းလွှာ



မြန်မာနိုင်ငံအနှံ့ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ရပ်ရွာအခြေပြုကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်း လှုပ်ရှားဆောင်ရွက်မှုများ



ရမ်းပြည်နယ် (တောင်ပိုင်း)

နေရပ်စွန့်ခွာပြည်သူများကို ကူညီပံ့ပိုးခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ပူးပေါင်းပြီး ရမ်းပြည်နယ် (တောင်ပိုင်း)သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား၊ ဝဲ စသည့် အခြေခံစားနပ်ရိက္ခာနှင့် ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်နှင့် (၅) နှစ်အောက်ကလေးအတွက် အဟာရထုတ်များကို ယခုနှစ်အတွင်း ဖြန့်ဝေခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ ယခုလို ဖြန့်ဝေနိုင်ဖို့အတွက် အသင်းဌာနချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်မိုးသီတာဝင်း ဦးဆောင်သော ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ “ကျွန်မ ဝန်ထမ်းတာဝန်ထမ်းဆောင်ခင်က မကွေးတိုင်းဒေသကြီးမှာ ကြက်ခြေနီစေတနာ့လုပ် အားရှင်အဖြစ် (၂၁)နှစ် ကြာလုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်၊ စတုတ္ထတန်းဖြေဆိုပြီး နေရာသီ ရှေးဦးပြုစုခြင်း သင်တန်းပြီးတော့ ကျောင်းကြက်ခြေနီအဖွဲ့ဝင်အဖြစ် စတင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ မကွေးတက္ကသိုလ် ကိုယ်စားပြု ထူးချွန်ကြက်ခြေနီနှင့် ၂၀၀၅ ခုနှစ်မှာ မကွေးတိုင်း ကိုယ်စားပြုထူးချွန်ကြက်ခြေနီအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။” လို ဒေါ်မိုးသီတာဝင်းက သူမရဲ့ ကြက်ခြေနီဘဝ အစကို ယခုလို အားတက်သရောပြောခဲ့ပါတယ်။ အခုတော့ ရမ်းပြည်နယ် (တောင်ပိုင်း) ရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များသို့ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာအိမ်ထောင်စု (၄,၃၇၀) ကို အခြေခံစားနပ်ရိက္ခာနှင့် အဟာရထုတ်များကို ဖြန့်ဝေပေးလျက်ရှိပါတယ်။

မနှစ်က စပြီး ရန်ကုန်မှာ နှစ်ကြိမ်၊ မန္တလေးမှာ နှစ်ကြိမ်နဲ့ ယခုတစ်ကြိမ် အပါအဝင်ဆိုရင် ရမ်းပြည်မှာ သုံးကြိမ်ရှိပါပြီ။ ဒီလို ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေနဲ့ လမ်းခရီးလိုခြုံငုံရေ အခက်အခဲတွေ၊ ရာသီဥတု အခြေအနေတွေစတဲ့ အခက်အခဲတွေနဲ့တော့ ရှိပါတယ်။ လူတိုင်းက ကြက်ခြေနီကို ကျေးဇူးတင်ကြတယ်လေ။ ခုလို ခက်ခဲနေတဲ့အချိန်တွေမှာ ဒီလို ထောက်ပံ့မှုတွေက အရမ်းအသုံးဝင်တာပေါ့။ “အခုလို အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ကူညီရတာ အရမ်းကိုကြည်နူးရပါတယ်။ ရပ်ရွာလူထုအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့တွေကို အစွမ်းရှိသလောက် ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ ရာသီ ဥတုပြောင်းလဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိထိရောက်ရောက် အသိပညာပေးခြင်းတာတွေ အပြင် ကလေးသူငယ်နှင့် အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မိသားစုနဲ့ ခွဲခွာပြီး အလုပ်လုပ်ရင်း အခက်အခဲ ဖြစ်နေတဲ့သူတွေကို ကူညီတာတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာအထောက်အပံ့ပေးတာတွေ လုပ်ချင်ပါတယ်။” လို့ သူမက ဆက်လက်ပြောကြား ပါတယ်။

ဘေးအန္တရာယ်ကျရောက်သူများကို ကူညီခြင်း



မန္တလေးတိုင်းဒေသကြီး



ကရင်ပြည်နယ်

ဇူလိုင်လ (၃၁) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့် အိမ်ထောင်စု (၂၀၀) စုအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၀၀) စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၅၀) စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၀၀) စုံနှင့် အိမ်ဆောက်ပစ္စည်း (၅၀) စုံတို့ကို တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ဩဂုတ်လ (၁) ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

၎င်းရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စားနပ်ရိက္ခာနှင့် သောက်ရေများ ပေးဝေခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ဇူလိုင်လ (၃၁) ရက်နေ့က ကူညီဆောင်ရွက်ခဲ့ပါသည်။

ဩဂုတ်လ (၂) ရက်နေ့က ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနနှင့် မြတ်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် နယ်လှည့်ခြေတုပြုပြင်တပ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။

မြဝတီမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ခြေတုပြုပြင်ရန်လာရောက်သူ (၅၅) ဦးအား ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာန၏ နယ်လှည့်ခြေတုပြုပြင်ရေးအသိပညာရှင်၊ အတတ်ပညာရှင်များက ပျက်စီးနေသောခြေတုများ အသေးစားပြုပြင်ပေးခြင်း၊ ခြေတုအဟောင်းများ၊ အားပြုကိရိယာများ၊ ခြေဖဝါးများ၊ လက်ထောက်များနှင့် ခါးပတ်ကြိုးများကို လဲလှယ်ပြုပြင်တပ်ဆင်ပေးခဲ့ပြီး အကြီးစားပြင်ဆင်မှုများနှင့် အသစ်လဲလှယ်ရန်လိုအပ်သူများကို ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသို့ ပြန်လည်ညွှန်းပို့ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။



မွန်ပြည်နယ်

ထိခိုက်ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ခြင်း



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း



မွန်ပြည်နယ်

ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း



ရောဂါတိုင်းဒေသကြီး

သွေးလျှော့ခြင်း



မွန်ပြည်နယ်

ရှေးဦးပြုစုခြင်းသင်တန်းများပို့ချခြင်း



တနင်္သာရီတိုင်းဒေသကြီး

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း



သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း နည်းလမ်းများ။



#1 ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။



#4 ပလတ်စတစ်သုံးစွဲ ခြင်းသတိပြုပါ။



#7 ပြန်လည်သုံးစွဲမှုပြုပါ။



#2 ပြည်တွင်းဖြစ်ကို အားပေးပါ။



#5 ရေကိုချွေတာသုံးစွဲပါ။



#8 အသီးအရွက် ပိုစားပါ။



#3 ရွေးချယ်သည့်အခါ အိတ်ယူသွားပါ။



#6 ပတ်ဝန်းကျင်သန့်ရှင်း ရေးကပြုပါ။



#9 အစီအစဉ်များ ရေးဆွဲပါ။



နေရပ်စွန့်ခွာပြည်သူများအား ကူညီထောက်ပံ့ခြင်း



မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအတွက် လူမှုကရုဏာ အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ စဉ်ဆက်မပြတ်အကူအညီများ ပေးအပ်လျက်ရှိရာ ယခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ရပ်စောက်မြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀) စုတို့အတွက် MPT Telecommunication company ၏ အထောက်အပံ့ဖြင့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက် ဖြန့်ဝေခဲ့ပါသည်။

အဆိုပါမြို့နယ်များရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀)စုတို့အတွက် စောင် (၁,၀၀၀) ထည်၊ မိုးကာအင်္ကျီ (၁,၀၅၀) ထည်၊ စားသုံးဆီ (၂,၁၉၄) ဗူး၊ ခေါက်ဆွဲခြောက် (၂,၀၀၀) ထုပ်နှင့် အသားဗူး (၂,၀၀၀) ဗူးတို့ကို အသင်းဌာနချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် MPT မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။



ရှမ်းပြည်နယ် (တောင်ပိုင်း)

မျောက်ကျောက်ရောဂါ သိကောင်းစရာ

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

- ၁။ မျောက်ကျောက်ရောဂါပိုးကူးစက်သောရေသင့် ထောင့်ိုင်းတံဆွယ်များ (သို့မဟုတ်) လူ၏အနားများအနီးရှိအကြွေးများနှင့် တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်ခြင်း။
- ၂။ ရောဂါပိုးရှိသည့်မျက်နှာချင်းဆိုင်အချိန်အတော်ကြာ ထိတွေ့ခြင်း။
- ၃။ ရောဂါပိုးများတင်ကုန်နေသည့်အသုံးအဆောင်ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မှုမှ တစ်ဆင့်ကူးစက်ခြင်း။

ရောဂါပျိုးရက်

"ရောဂါပိုးစောင်ဝင်ရောက်ပြီး (၅)ရက်မှ (၂၁)ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပါသည်။"

ကျန်းမာရေးသိမှတ်ဖွယ်ရာကဏ္ဍ

၁။

လတ်တလောများခြင်း (>38.5 C)

၂။

အနီးဝက်များနှင့် အရည်ကြည်ဖျားတောက်ခြင်း။

၃။

ပြန်လည်ကြိတ်ဖျားကြီးခြင်း။

၄။

ခေါင်းကိုက်ခြင်း။

၅။

ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း။

၆။

မောပန်းနွမ်းနယ်ခြင်း။

စာမျက်နှာ (၂)

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ ဆက်လက်ဆောင်ရွက်ခြင်း -
နေရာဒေသအသီးသီးက ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များ။



မွန်ပြည်နယ်

ဇူလိုင်လ (၂၉) ရက်နေ့က မော်လမြိုင်မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက မော်လမြိုင်မြို့နယ်တွင် ဖွင့်လှစ်သော အသက် (၆) လမှ (၃) နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းတွင် ဆရာ/ ဆရာမ (၃၀) ဦးတို့အား ရှေးဦးပြုစုခြင်းဘာသာရပ်များကို စာတွေ့လက်တွေ့ ပို့ချပေးခဲ့ပါသည်။



မကွေးတိုင်းဒေသကြီး

ဩဂုတ်လ(၁)ရက်နေ့က မကွေးတက္ကသိုလ် စာသင်ခန်းမဆောင်သစ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ (၈၀) ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး မကွေးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲသို့ ရှေးဦးပြုစုခြင်း ဆေးအိတ်များနှင့် ထမ်းစင်တို့ကို ပေးအပ်ခဲ့ပါသည်။



ကရင်ပြည်နယ်

ဇူလိုင်လ (၂၃) ရက်နှင့် ဇူလိုင်လ(၂၇)ရက်နေ့တို့တွင် ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် ကျုံးမြို့ ကျွန်းကလေးကျေးရွာတို့တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုအန္တရာယ် လျော့ချရေး အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အောက်ဆီဂျင် တပ်ဆင် အသုံးပြုခြင်းကို လက်တွေ့ ရှင်းလင်း ပြသခဲ့ပါသည်။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ဇူလိုင်လ(၂၉)ရက်နေ့တွင် မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ သတိလစ် (နေမကောင်း) လူနာအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်းရာတွင် မိုင်းယောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက အသင်းခွဲပိုင်ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ပါသည်။



ရခိုင်ပြည်နယ်

ဇူလိုင်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၃၀) ရက်နေ့အထိ ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၄၂၀၂၂) ကို မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (၁၇) ခုမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့အား သင်ကြားပို့ချပေးခဲ့ပါသည်။



မန္တလေးတိုင်းဒေသကြီး

မိုးကုတ်မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ဆေးကို ကာကွယ်ဆေးထိုးစုရပ်များတွင် ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။



ရန်ကုန်တိုင်းဒေသကြီး

ဇူလိုင်လ(၂၆)ရက်နေ့ ည (၉:၃၀) နာရီ အချိန်ခန့်တွင် စော်ဘွားကြီးကုန်းရပ်ကွက်၊ ပြည်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားတစ်ဦးအား ရှေးဦးပြုစုပေးပြီး မြောက်ဥက္ကလာပ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ပါသည်။



တနင်္သာရီတိုင်းဒေသကြီး

ဇူလိုင်လ(၃၁)ရက်နေ့က ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိ လေးထပ်ကျောင်း ပရဟိတ (ဘ/က)မူလွန်ကျောင်းတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်မှုအန္တရာယ် လျော့ချရေး အသိပညာပေး ပြုလုပ်ခဲ့ပါသည်။




ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဇူလိုင်လ(၂၂)ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ် ကောင်းဟုန်းကျေးရွာအနီးတွင် ကားနှင့်ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူကို နောင်မွန်ကျေးရွာကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် နောင်မွန်လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ ရှေးဦးပြုစုပေးပြီး နောင်မွန်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ကျေးဇူးတင်ခြင်း - မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လှူရှားဆောင်ရွက်မှုများကို မြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီလှူရှားမူမိတ်ဖက် အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည် ဆိုင်ရာမှ အလှူရှင်များ သာမက၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍရှိမိတ်ဖက်များ၊ တစ်သီးပုဂ္ဂလ များစသည်တို့မှ ပံ့ပိုးကူညီပေးခြင်း ဖြစ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါသည်။

အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်လှူဒါန်းမည်ဆိုပါက -
ဒေါ်မေစန္ဒာမျိုး
ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။
ဖုန်း - ၀၉ ၄၂၁ ၁၆၉၇ ၈၉
<https://redcross.2c2p.com>





အသင်းဌာနချုပ်



မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်တန်း (Capacity Building for Emergency Response Training) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူးဒေါ်ရွှေစင်ကျော်စိုးနှင့် နည်းပြများ၊ သင်တန်းတက်ရောက်ကြမည့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်(၁၀)မြို့နယ်မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းသည် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် ပြည့်ဝသောကြက်ခြေနီစေတနာ့လုပ်အားရှင်များအဖြစ် အသင်း၏ လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့မှ ဩဂုတ်လ (၂) ရက်နေ့အထိ (၆)ရက်တာ ဖွင့်လှစ်ခြင်းမည်ဖြစ်ပြီး သင်တန်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်၊ နန်းခမ်းမြို့နယ်၊ နောင်ချိုမြို့နယ်၊ နမ့်တူမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မန်တုံမြို့နယ်များမှ ကြက်ခြေနီစေတနာ့လုပ်အားရှင် (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။



စစ်ကိုင်းတိုင်းဒေသကြီး



ပဲခူးတိုင်းဒေသကြီး



ဧရာဝတီတိုင်းဒေသကြီး

ရွှေဘိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပညာကောလိပ် တွင် သင်တန်းသား/သူ (၃၀) ဦးအား ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဇူလိုင်လ (၂၇) ရက်မှ ဩဂုတ်လ (၁) ရက်နေ့အထိ သင်ကြားပို့ချခဲ့ပါသည်။

ဇူလိုင်လ (၂၇)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ရွှေတံခါးအပိုင်း(၄)၊ စလမ်းတွင် နေထိုင်ကြသော အိမ်ထောင်စုပေါင်း(၂၀၀)အား ပုတီးကုန်းမြို့ကြက်ခြေနီတပ်ခွဲမှူး ဦးမိုးဝင်းမှ ဟင်းသီးဟင်းရွက်များ ပေးပို့လှူဒါန်းခဲ့ရာ ပြည်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် စေတနာ့လုပ်အားရှင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

ဩဂုတ်လ(၂) ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ငှက်ချောကွင်း ကျေးရွာအနီး၌ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိသော အမျိုးသား(၃)ဦးအား ရှေးဦးပြုစုပေးပြီးနောက် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်နှင့် သစ္စာရှင် ပရဟိတအသင်းလူနာတင်ယာဉ်တို့ဖြင့် ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပူးပေါင်းပို့ဆောင်ကူညီပေးခဲ့ပါသည်။



ကချင်ပြည်နယ်

ဩဂုတ်လ (၁) ရက်နေ့က မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာသို့ ရောက်ရှိနေသော နေရပ်စွန့်ခွာအိမ်ထောင်စု (၁၁၅) စုအား ကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ အရေးပေါ်လိုအပ်သည့် ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပါသည်။

အသိပညာပေးဗီဒီယိုကဏ္ဍ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို တားဆီးနိုင်ဖို့ဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးနှံရပါမယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ရှင်သန်မှုကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးကို အားလုံးအတူတကွ ထိုးနှံကြပါနဲ့။
#vaccine #COVID19



ကာကွယ်ဆေးဟာ ဘာကြောင့် ဒီလောက်အရေးကြီးတယ်ဆိုတာ အသိပညာပေးရပါမယ်



ကြက်ခြေနီစေတနာ့လုပ်အားရှင်အဖြစ် ဆောင်ရွက်ရသည့် အကြောင်းအရင်း ၁၀ ချက်



အစိုးရနှင့်အတွေ့အကြုံများရရှိနိုင်ခြင်း။




ရပ်ရွာလူထုအတွင်း ပိုမိုအားကောင်းအောင် ဆောင်ရွက်နိုင်ခြင်း။



မိမိစိတ်ဝင်စားသည့် နယ်ပယ်အား စူးစမ်းလေ့လာနိုင်ခြင်း။



ကျွမ်းကျင်မှုအသစ်များအား လေ့လာသင်ယူနိုင်ခြင်း။



မိမိကိုယ်ကိုယုံကြည်မှု ရှိလာနိုင်ခြင်း။



အပြုအမူကောင်းများပိုမို လုပ်ဆောင်နိုင်ခြင်း။



ပိုမိုကျန်းမာလာခြင်း။



ပိုမိုပျော်ရွှင်လာနိုင်ခြင်း။



မိတ်ဆွေသစ်များနှင့် တွေ့ဆုံနိုင်ခြင်း။



ကမ္ဘာကြီးအတွက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ခြင်း။

ဒေါ်ရွှေစင်ကျော်စိုး၊ ညွှန်ကြားရေးမှူး။
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန။ (ဖုန်း - ၀၉ ၉၇၇ ၁၁၅၆ ၀၁)
MRCSS ၏ လစဉ်သတင်းစာစောင်များကို လေ့လာလိုပါက ယခုလင့်ခ်
https://www.redcross.org.mm/my_MM/publications/ ကိုနှိပ်ပါ။